


သခင်စကား The LORD'S Word

မင်းအောင်သက်လွင်စီမံဗဟိုဌာနမှ ထုတ်ဝေသည့် ဝိညာဉ်ရေးရာ စာစောင်



အကြင်သူသည် ငါ့ လောကပြောသော ဤစကား ကိုကြား၍ ရှိနားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါ့ပြုမည်။ မသာ ၇: ၂၄



အမှတ်စဉ် (၁၁၄)

လေဟော်ငါရိလ

၂၀၁၁ ခုနှစ်

မေဒါး (လစဉ်ပထမ တရုတ်စွဲရေး ထိုင်း အခမဲ့ဖြန့်ချိသည်)

ချစ်သူ့ရှင်းတမ်း (၂) မင်းအောင်သက်လွင်



ချစ်ကြည်နုထွား ရပ်ပျိုခန့်ညား၊ မောင့်ကြင်နာရိပ် အိပ်မက်အိမ်ထဲမှာ ခိုနားဖို့ဆို ချစ်ခွင့် ပန်လာပေမဲ့ - မောင့်စကားကို နားမယောင်၊ မောင့်နောက်ကိုလဲ ယောင်လို မလိုက် ကျွန်မ ထိုက်နဲ့ ကျွန်မ ကံသာ ရှိပါစေတော့ - မောင်။

မောင့် ချစ်စကား မက်လုံးကြားမှာ နှစ်ကိုယ်တူနီးဖို့ သွေးထိုးနေလဲ မောင့် စကားကို နားမယောင်၊ မောင့် နောက်ကိုလဲ ယောင်လို မလိုက် မညီတဲ့ ထမ်းပိုးကို ကျွန်မ ရိုက်ချိုးလိုက်ရပြီပေါ့ - မောင်။

မောင့်ဂုဏ် ရာထူး ပညာထူးနဲ့ ၊ မောင့် အသိုင်းအဝိုင်းကြား ခိုဝင်နားဖို့ မက်လုံးပေးကာ မြူဆွယ်နေလဲ၊ မောင့်စကားကို နားမယောင်၊ မောင့်နောက်ကိုလဲ ယောင်လို မလိုက်။ ကျွန်မ မိုက်မိရင်လဲ ရှိပါစေတော့မောင်။

သခင်တရားကို မင်၊ သခင်စကားကို ကြား။ သခင် ရင်ခွင်မှာ ခိုဝင်နေသူမို့ မောင့်အတွက်နဲ့ သခင်ကို မခွဲရက်နိုင်လို့ မညီတဲ့ ထမ်းပိုးကို ထမ်းနေကြတဲ့ ရာဇဝင် လူဆိုးတွေစာရင်းမှာ ကျွန်မ မပါချင်ခဲ့တာမို့ ---

ကျွန်မ သိပ်ချစ်နေတဲ့ သခင်နဲ့ ထာဝရ လက်တွဲပါရစေတော့ မောင်။ ကျွန်မ နဲ့ မောင် ဒီနေရာမှာ လမ်းခွဲ၊ ဒီကဗျာဟာ ချစ်သူ့ရှင်းတမ်း စာစောင်ပါဘဲမောင်။ (ဝန်ခံချက်၊ ၂ကော မီးဝှေ့၊ ယုံကြည်သောသူတို့နှင့် -- ထမ်းပိုးကို မထမ်းကြနင့်၊ ချစ်သူများနေ့ အမှတ် တရ အဖြစ် မိတ်ဆွေတစ်ဦး၏ ဖြစ်ရပ်မှန် ဝေဒနာအား ကိုယ်စားပြု ခံစား ရေးဖွဲ့ပါသည်)



ပွဲကိုင်ရှင် (ဆာလံ ၅၆: ၁၁) မင်းထွန်းသက်လွင်

ကန့်သတ်အချစ် အတိုင်းအတွာ၊ ဒီဂရီ၊ မိတာ၊ လက္ခ၊ ဥပဒေ သ တို့ ပြည့်နှိုင်းချက်တွေ တမင်ညာဏ်ဆင်၊ တန်ဖိုး အဆဆ၊ ဒသမ နဲ့ မြေရှင်းမရ တွက်ချက်ကုန်ဆုံး၊ “အ” ရိုး ထုံးစံ ငါ့မှာ မရှိ။

ကိုယ့်ရဲ့ အကြင်နာ မင်းရဲ့စေတနာ လိုအင်ဆန္ဒ တသသနဲ့ နှိုင်းဆ လိုက်တိုင်း မဖြစ်နိုင်တဲ့ အနာဂတ်အပျက် ဝေးလွင့်ကင်းကွာ ကမ္ဘာကုန်ဆုံး ဆိုရိုးထုံးစံ ငါ့မှာ မရှိ။

ဟန်ဆောင်အလှ ဝေဒနာများကို ခွဲခန်းပြေးဝင် စူးစမ်းကြည့်ကာ ခြပ်ရှိ သတ္တု စွမ်းအင်တုန့်ကိုယ်ပိုင် ယောင်ယောင် အငှားဆောင်ပြီး သိပ္ပံနည်းတွေ ဓါတ်ပြုစေဦး။ နောက်ဆုံး အခြေအနေ အကြင်နာ အစ သောက မုန်းမီး လောင်ကျွန်းကုန်ဆုံး နာရိုး ထုံးစံ ငါ့မှာ မရှိ။

စက္ကန့်နှင့်အမျှ အချိန်တိုင်းမှာ ဘေးကထိုင်ပြီး ပွဲကိုင်ပေးတဲ့ ကရုဏာရှင်ကြောင့် ဒီအဖြစ်ဆိုးတွေ ကျော်လွန်လေတော့ မြင်ကွင်းသစ်နှင့် ရှေ့ပြေးခေတ်မှာ ငါ့နှလုံးသားတွင် သူ အမြဲ ရှိ။ ။

Good morning ဆိုတာ ကောင်းသော နံနက်ခင်းလားကွယ် ပန်းနုရောင် (တောင်ပူ)

မသွားပါနဲ့ သူငယ်ချင်းရယ်။ မခွဲနိုင်သလို ခံနိုင်ရည် မရှိမှာ စိုးလို့ပါတဲ့။ ချစ်လှစွာသော သူတို့ရဲ့ စကား။ အိုး- အများသူတကာ လုပ်နိုင်ရင် ကိုယ်လဲ လုပ်နိုင် ရမှာပေါ့။ ဘယ်က ဘယ်ပုံရောက်လာ သတ္တိတွေအပြည့်နဲ့ အလိုတော်ရှိရင် ပို့ဆောင် ပါ။ ချစ်လှစွာသော သခင်ကလဲ အရာရာတတ်နိုင်ကြောင်းပြပါ။

အားပါးပါး- လှလိုက်တဲ့ စင်ကာပူနိုင်ငံကြီး။ အို အို- သုတ်လိုက်ရတဲ့ မျက်ရည်များ။ ဩော်- လွမ်းလိုက်တာ ချစ်လှစွာသော သူတို့ရယ်။ စပရိမ် မွေ့ယာနဲ့ လဲ အိပ်ချင်ပါဘူးကွယ်။ ကြမ်းပြင်ပေါ်မှာ ဖျာချောလေးဘဲ ခင်းပြီး လူးလိမ့်လိုက်ချင်။

ဘရိတ်ဖတ်စ်ရဲ့ ပါမုန့် ထောပတ်သုတ်လဲ မမက်မောပါ။ ထမ်းဆီစမ်း စားတော်ပဲလေးနဲ့ဘဲ လွေးလိုက်ချင်။ ဝွတ်မောနင်း ဆိုတဲ့ အပြုံးတုအစား 'ပဲ့ကောင်မ- နေကောင်းလား' ဆိုတဲ့ လောကွတ်လေးဘဲ ကြားလိုက်ချင်။

အပေါ့ယံတွေ၊ မက်မောခြင်းတွေ ပြည့်လျှံနေတဲ့ စင်ကာပူမှာ မိုးလင်းတာနဲ့ ဆာလဲ ၂၃ နဲ့ ပဌနာတော်ကို ပါးစပ်ဖျားက မချစတမ်း။ လက်တွေကလဲ အလုပ်နဲ့ မပြတ်၊ အသက်ကလေးရယ်တောင် အနိုင်နိုင်ရှုနေရပါတယ် သခင်ရယ်။


သင်ခန်းစာ ချစ်လင်းလေး

ကလေးငယ် ဘဝ၊ လမ်းလျှောက်သင်ချိန်မှာ အမေရဲ့ ဖေးမမှုကြားက အကြိမ်ကြိမ် လဲကျလို့ နာကျင်စွာနဲ့ ငိုခဲ့ဘူးတယ်။

လူငယ် ဘဝ စက်ဘီးစီး သင်ချိန်မှာလဲ အဖေ ဘေးက ထိန်းပေးနေရင်း ခြေထောက်မှာရတဲ့ ဒဏ်ရာကြောင့် ညည်းညူခဲ့ဘူးတယ်။

လူငယ် ဘဝ အပျံသင်ချိန် ရောက်ခဲ့ ချိန်မှာ သခင် ပဲ့ ကိုင် စောင်မနေတဲ့ကြားက နှလုံးသားမှာ ဒဏ်ရာရလို့ ကြေကွဲမိခဲ့ရဘူးတယ်။

မက်မောရင်ခန့် ကြည့်နားဘွယ်ရာလုပ်ရပ်တွေ ငြီးဆုံးသွားခဲ့ရင်တောင် စိတ်ဓါတ်ကြံ့ ခိုင်မှုတွေ ရှိနေဆဲပဲဆိုရင် ထိခိုက်နာကျင် ချော်လဲမှုတွေကြားက လျှင်မြန်စွာ ကြိုးစားချိန်ထဲရင်း နိမ့်မြင့် တွေရှိသော ဘဝလမ်းမှာ ငြိမ်သက်ခြင်း ဖိနပ်တစ်ရံနဲ့ အားအင်တွေ အပြည့် ရှိသော သခင် လက်ကံဆွဲကာ မျှော်လင့် မိရာ ပန်းတိုင်ဆီသို့ သာ - - - ။



သခင်စကား ဖိုးလေး(အင်းစိန်)

လူတွေက ပြောတယ် ` နှင့်ပါး တဖက်ကို ရိုက်ရင် နှစ်ဖက် ပြန်ရိုက်လိုက်တဲ့ ` သခင်က ပြောတယ် ` သင့်ပါးတဖက်ကိုရိုက်ရင် ကျန်တဖက်ပါ ပေးလိုက်ပါအုံးတဲ့ ` လူတွေက ပြောတယ် ` နှင့်ကို ဒုက္ခပေးတဲ့သူကို တနေ့ ပြန် ကလဲ့စားချေတဲ့ ` သခင်က ပြောတယ် ` သင့်ကို ခရီးတတိုင် သွားစေရင် နောက်ထပ်နှစ်တိုင်သွား ပေးလိုက်ပါတဲ့ ` ။ ယနေ့ ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်တွေ ဘယ်လို အသက်ရှင် နေသလဲ။ လူတွေက ပြောတဲ့ ` အမှန်တရား ` နဲ့ လား။ သခင်ပြောတဲ့ ` သမ္မာတရား ` နဲ့ လား။ ကဲ ယခု သင်ဘယ်လို အသက်ရှင်မလဲ။ သခင်စကားအတိုင်း ` သမ္မာတရား ` နှင့်အညီ အသက်ရှင်စို့နော် မိတ်ဆွေ။

အစိုးတန်တဲ့အစိုးတံ (Love & Min Aung Thet Lwin)

အစိုးတံချည်း ကျန်ခဲ့လို့ အစိုးမတန်ဘူး မထင်လိုက်ပါနဲ့။ အပြင်မှာ ခြောက်ကပ် အစိုးတံချည်း ကျန်နေပေမဲ့ - အတွင်းက ရေသောက်မြစ်က နက်ရှိုင်းစွာ အမြစ်တွယ်နေတော့ အချိန်တန် ပြန်စည်ဖြိုး ဖူးပွင့်လို့ လှိုင်လှိုင်ပေါ့ပါလို့ ကောင်းကြီးဝေခွဲ ။



မျှော်လင့်ထားသလောက် မရပြန်တော့ စိတ်ဝမ်းကွဲကြပြန်ပေမဲ့။
အသင်းသားများလည်း အလှည့်ကျ ချက်ကြွေးနေရ ထိုအလုပ်သမားများကိုပု။
လူငယ်လေးတွေလည်း လုပ်အားပေးရ သုံးလကြာတော့ မရွှင်ပြ။
စားဝတ်နေရေးအတွက် လုပ်ငန်းခွင် ထိုအရာကိုပင်အပြစ်မြင်
ဟစ်အော်ပြီးတော့သွားခေါ်တော့ စိတ်ဝမ်းကွဲကြပြန်တာပေါ့။
ဘာကောင်းသလဲ မိတ်ဆွေရေ နာဂစ်ပေးတဲ့ ဒီအမွေ
စဉ်းစားကြည့်တော့ နံပါတ်တစ် စိတ်ဝမ်းကွဲတာဖြစ်
ကာရံမကျဘဲ ရေးသားနေ ဆုတောင်းပေးဘို့ လေ မိတ်ဆွေ
ဖခင်တစ်ဦးတည်း ဒို့လူသား ချစ်ချစ်ခင်ခင်ရှိဖို့လား ။ ။
(ဝန်ခံချက်) ကျမ၏ အသင်းတော်မှ အဖြစ်မှန်ကို စစ်မှန်သော ဘုရားရှင်ရှေ့မှာ ဝန်ခံပါ၏။



‘ ဝိုက် ’ နောင်တ

သခင် - လောကရဲ့ ဘဝသံသရာထဲ ဒုက္ခနဲ့ဘဲ စစ်ခင်းပြီး တိုက်ပွဲဝင်လို့ ...
ဘဝရဲ့ ရေစုန်/ဆန် ထဲသို့ မျောပါခဲ့ရတဲ့... ဝိုက်သား အကျွန်ုပ်တို့ဘဝပါ ...
သခင်- အပြစ်လုပ်ရင် သခင် ပြီးမာန်ဝင်သွားမယ်ဆိုတာ သိလျက်နဲ့
လောကီ တစ်မက်စရာ စည်းစိမ်တွေကြား ဝိုက်သား အကျွန်ုပ်တို့
စာတန်ရဲ့ သွေးဆောင်မှုကြောင့် ထပ်လို့ဝိုက်ခဲ့ပြန်ပါပြီ
သခင် - မသိတာလဲမဟုတ်။ သိသိကြီးနဲ့ ဝိုက်ခဲ့မိတဲ့ အကျွန်ုပ် ဝိုက်သားတို့ရဲ့
ဒီခန္ဓာကိုယ်ထဲ ဝိညာဉ်ခွန်အား စီးဆင်းစေဖို့
သခင်ရဲ့ အေးမြတဲ့မေတ္တာစွမ်းအားနဲ့ လမ်းပြပို့ဆောင်လှည့်ပါ သခင်။
သခင်ရဲ့ အပြုံး၊ သခင်ရဲ့ မျက်နှာ၊ သခင်ရဲ့ ခြေတော်ရင်းသို့
မျှော်တိုးကြည့်ပြီး တောင်းပန်တိုးလျှိုးလို့ ဒီတခါလည်းဘဲ
ဝိုက်သား အကျွန်ုပ်တို့ရဲ့ အပြစ်များကို ခွင့်လွှတ်ပေးပါဦးလို့ ။

“ မေ့နိုင်မဲ့ရက် မဆုံးနိုင် ” F. Penny (mizo) တမူ

ချစ်ဖေဖေ ... ရင်ခွင်၊ မေတ္တာလွင်ပြင် အရိပ်အောက်မှာ
အပူပင် မရှိ၊ ပျော်မြူးခဲ့၊ သုခ၊ ဒုက္ခ၊ လေကာမျှလို့၊
ငြိမ်သက်ရောင့်ရဲ၊ စံစားရာ လွင်ပြင်အိမ်ပယ်၊ အိမ်သူသက်ထား၊
ဒီချစ်ရင်သွေး ရတနာတို့၊ နွေးထွေးလုံခြုံ၊ ခိုင်ခံ့ရော၊ ကျောက်ဆောင်ကြီးပေါ့ ။
ပြည့်စုံစုံတို့ရက်၊ မရှိလေခဲ့၊ အိမ်သူသက်ထား၊ ဒီရင်သွေးရတနာတို့၊
ပျောက်ဆုံးသွားခဲ့၊ ပျော်ဖွယ်စံအိမ်၊ ဖြေသိမ့်စရာမရှိ၊ မေတ္တာရငွေလေး၊
တမ်းတလျက်၊ ဖြေသိမ့်နိုင်သူမရှိလေခဲ့။ ချစ်သောဖေဖေ၊ ချစ်ရနီးသက်ထား၊
ရင်တွင်းအတွေး၊ တမ်းတသံများ၊ ညရက်ကြာရှည်၊ အထီးကျန်စွာခံစားရပေ။ ။ ။
ချစ်ဖေဖေ၊ နောက်ဆုံးခရီးကြိုတွေ့ရချိန်၊ အိမ်သူသက်ထား၊ ဒီချစ်ရင်သွေးရတနာတို့
ပူဆွေးရင်မှာ၊ မျှော်လင့်ခြင်းလွင်ပြင်ပျောက်ကွယ်သွားခဲ့၊ ပြန်ဆုံဖို့ရန်၊
မလှပနိုင်၊ ဤလောကမှာ ။ ရင်ထဲနာကျင်၊ မေ့နိုင်မဲ့ရက်မရှိ၊
တမ်းတရက်များ၊ ကြာရှည်ခဲ့ပေ။ ။ အိမ်သူသက်ထား၊ ဒီချစ်ရင်သွေးရတနာတို့၊
မေ့နိုင်မဲ့ရက်၊ မဆုံးနိုင်ခဲ့။ လူတွေအများ၊ မေ့ပျောက်ခဲ့ပေမယ့်၊
မေ့နိုင်မယ့်ရက်၊ မဆုံးခဲ့တော့၊ ချစ်ရသူတို့နဲ့လုံးအိမ်မှာ၊ ဆန်းသစ်မြဲပါ။ ချစ်ဖေဖေရယ် ။



ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်၏ ဒေသနာ၊ ဂုဏ်၊ မလွမ်းသူ (ပဲခူး)

သမ္မာကျမ်းလာ ဒေသနာစာစောင် ဖတ်ရှုရုံနဲ့ စိတ်ရှုပ်ထွေးစေတယ်။ စာ
ရေးသူ ဒေသနာဆရာက အသက်တာရဲ့ ရည်မှန်းချက်ကို တွက်ချက်ဖို့ ရှာဖွေတာ
ဘယ်မှာမှ မတွေ့လေဘူး။ အားလုံးဟာ အနတ္တ သက်သက်ပဲတို့။ ဒါကြောင့် ဒီ
ကျမ်းစာကို ဆက်ဖက်သွား နှလုံးသားတွေ လေးလံ စိတ်ကိုအကျဉ်းတန်စေခဲ့ပြီး
အမှောင် တိုက်ထဲ ဝင်လိုက်သလို ခံစားမိရတယ်။ ဒါပေမယ့် ဒေသနာဆရာ နှိုးဆော်
ထားတဲ့ လှပတဲ့ အနာဂတ် စကားတွေက အထင်းသား ပေါ်လွင်နေတာမို့ ဆုပ်ကိုင်
ဖမ်းထား ခွန်အားယူဖို့ ဖြစ်လာပြန်တယ်။ ‘ ငါ ဆက်လက် ရှာဖွေ စူးစမ်းလေတော့
ငါမြင်မိပြီ၊ ဆင်ခြင်၏၊ စုံစမ်းပြီး၊ ငါတွေ့သော အရာ၊ စစ်ဆေး ချင့်တွက်သော အခါ ‘
ဆိုတဲ့ စကားစုများက ခွန်အားရစရာပါပဲ။
ခပ်သိမ်းသော အမှုအရာ အနတ္တသက်သက်ပါ ဆိုပေမယ့် အဓိပ္ပါယ် ရှိတဲ့
ဘဝ ရရှိပိုင်ဆိုင်နိုင်ဖို့က သခင်ဘုရားရဲ့ နှုတ်ကပတ်တော်အလင်း လမ်းပြခြင်းကို
အမိန့်တော်အဖြစ် နာခံ အစေခံစိတ်နဲ့ လျှောက်လှမ်းမှ ကြွယ်ဝပြည့်စုံတဲ့ လမ်း
အတွက် ပျော်ရွှင်ဝမ်းမြောက် ကျေးဇူးတော် ရောက်မှာ ဆိုပဲ။
နောက်ပြီး သိမှတ်ထားစရာ သတင်းစကားအနေနဲ့။

- လူသားတိုင်းက လောဘ မပါ တစ်ရက်စာသာ အသက်ရှင်သင့်တယ်တဲ့။
- ဒါတင်မက ထာဝရဘုရား စီမံပြင်ဆင်သမျှ လက်ခံကြိုခိုလည်း လိုတယ်တဲ့။
- မနက်ဖြန်ဆိုတဲ့အရာ တူညီမှု မရှိတာကိုလည်း ဆင်ခြင်ရမယ်တဲ့။
- သူ့လို အိုမင်းတဲ့ထိ အကျိုးမရှိ ရှာဖွေစူးစမ်းမှုမျိုး နှောင်းလူ တစ်ယောက်
တစ်လေမှ မပြုမိ စေချင်တာမို့ -

‘ယခု အသက်ပျိုစဉ် အခါပင်၊ သင့် ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့
လော့’ လို့ ဆိုထားတာဟာ ရေရှည်တည်မြဲ အသက်တာထဲ စွဲစေဖို့ သိမှတ်စရာ ဖြစ်
နေတာမို့ ဘုရားရှင် မပါရင် မျှော်လင့်ခြင်း ကင်းပြီး ဘုရားရှင်ပါမှ ပြည့်စုံကြွယ်ဝ ဘဝ
လှပမယ် ဆိုတာ ပိုပြီးနားလည်ခွင့်ရသွားတာပေါ့လေ။ ။

ကောင်းကြီးပေးတော်မူပါ ငယ်ငယ်(Sinai)

လျှောက်လှမ်းလာခဲ့ ဘဝရဲ့အသက်တာ ဝမ်းတစ်ထွာအတွက် ရုန်းကန်ခဲ့ရ
ကျေးဇူးတော်ကြောင့် ဘုရားရှင်မစ ရှေ့လျှောက်ရမည့် အယောက်စီအသက်တာ
ဘုရားသခင် ကောင်းကြီးပေးတော်မူပါ အာမင်။



တဂျီတချော် Samuel Soe Lwin

လူသားတိုင်း အမှားမှိုင်း မိဖူးတာများ ၊ မသိကျိုးကျွံပြု ငါဆိုတဲ့ မာနတစ်ခု၊
လူသားတိုင်း အို။ နာ။ သေကင်း တောင်းဆု ပြုလျှောက်များ
ဟိုမှာ အခြေမရှိဟု နိစ္စကို ဇွတ်ငြင်းပယ်မှ။
လူသားတိုင်း ဘုရားကိုးစားကြတာများ၊ နှုတ်ဖျားမှာသံတူပြု လက်တွေ့မှာ ခါတဲ့အမှ။
တစ်လွဲ တစ်ခေါ် လုပ်ရပ်ပေါ်ကား တမလွန်နောင်ရေးမှ၊ ဘုရားကွယ်တဲ့ ရလာဒ်အမှ။

ဖေဖေ၏ကျေးဇူးတော် Snow (ရခိုင်မြေ)

ရခိုင်ပြည်နယ်။ ကျောက်ဖြူမြို့၊ အမှတ်၃၄ ဆွေလျင်တပ်ရင်းမှ ဆရာကြီး ကိုတင်
ဆိုလျှင် မသိသူ မရှိသလောက်ပင်။ ညနေ ရုံးဆင်းချိန် ၄နာရီဆိုလျှင် ဆရာ ကြီး
ဦးကိုတင်ဟု ခေါ်သော ကျွန်မ၏ ချစ်သော ပါပါသည် မပျက်မကွက် နေ့တိုင်း တပ်တွင်း
အရက်ဖြူဆိုင်သို့ ချီတက်လေ့ရှိသည်။ ညနေ၇နာရီ ပုံမှန်အိမ်သို့ ပြန်လာ တတ်သည်။
ပြန်လာလျှင် တစ်ယောက်တည်းတော့ မဟုတ်ပါ။ ပြန်လည် တွဲခေါ် လိုက်ပို့ပေးသော
တပည့်တစ်ယောက်ယောက်တော့ အမြဲပါလာတတ်သည်။ ၇နာရီ ကျော်၍ အိမ်ပြန်
မရောက်လျှင် ကျွန်မတို့ ညီအစ်မများက အိမ်နှင့် အရက်ဖြူဆိုင် လမ်းတစ်လျှောက်
လက်ဝဲလက်ယာ ဘယ်ညာကြည့်ပြီး လိုက်ရှာရသည်။ တွေ့လိုက် တော့ လမ်းဘေးမှာ
မှောက်လျက်သားလေးနဲ့ပေါ့။ ကျွန်မတို့ တွဲခေါ်၍ ပြန်လာလျှင် ပါပါ ပြောနေကျ
စကားလေးက ‘ပါပါမမူးပါဘူး ‘ဟု ဖြစ်သည်။ တစ်နေ့တော့ ၇နာရီ အချိန်မှန်
အိမ်ပြန်ရောက်လာသည်။ ထူးဆန်းပါပေ။ တစ်ယောက်တည်း ပြန်လာတာ ဘဲ။ ကျွန်မတို့
ညီအစ်မများက လှေကားထိပ်မှ အဖေ့ကို အံ့ဩစွာ ဝိုင်းကြည့်နေတော့ ပါပါ ပြောလိုက်သော
စကားမှာ ‘အိုး-ကိုယ်တော် ကျေးဇူးတော်ဘဲ၊ ဒီနေ့ လမ်းမှာ လုံးဝ မလဲဘဲ အိမ်ကို
တစ်ယောက်တည်း ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးတဲ့အတွက်’ ဟူ၏။

သက်သေခံချက် မိုးမိုး

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီ
မပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သိပ္ပံပြုလျှင် သင်၏
လမ်းခရီး တို့ကို ပဲ့ပြင်တော်မူမည်။(သတ္တိကျမ်း ၃း၅-၆)
ကျွန်မ စကားပုဂ္ဂိုလ် စရိတ်ငြိမ်းဖြင့် အလည်လာခွင့်ရမယ် လို့ ဘယ်တုန်းကမှ
မထင်ခဲ့ပါ။ အဲဒီချိန်တုန်းက ကျွန်မလဲ သူများတွေလိုပဲ စကားပုဂ္ဂိုလ် visit နဲ့ ဝင်လာပြီး
အလုပ် လာရှာချင်စိတ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကုန်ကျမယ့်စရိတ်ကို ကျွန်မ မရင်းနှီး
ချင်ခဲ့ပါ။ အဲဒီလိုသာ လာပြီး အလုပ်ရလို့ အဆင်ပြေသွားရင်တော့ ဟုတ်ပါရဲ့။ မရခဲ
ရင် ဆိုတဲ့ အတွေးနဲ့ ပေါ့။ ဘာလို့ တွေးရလဲဆိုတော့ ကျွန်မက အခြားသူတွေလို
ပြင်ဆင်နေခြင်း ဘာမှမရှိခဲ့ပါ။ အားကျနေရုံ စိတ်ကူးနေရုံ သက်သက်ကလေးပါပဲ။
နိုင်ငံခြား သွားမယ်ဆိုရင် အရင်ဆုံး Speaking တော့သင်ရမှာပေါ့။ ဒါ့အပြင် လိုအပ်တဲ့
International အသိအမှတ်ပြု certificate (သို့) Diploma တွေရယူဖို့ ကြိုးစား
နေရမှာလေ။ ကျွန်မ ဘာမှ မလုပ်ခဲ့ပါ။ ကျွန်မက လက်တွေ့သမားလေ။ သေချာလား
သေချာရင် လုပ်မယ်ဆိုတဲ့ လူမျိုးပါ။ ကျွန်မရဲ့ ရန်ကုန်က အလုပ်ကလဲ နေရာ
ကောင်းကောင်း တခုမှာ အဖဘုရား ပေးထားခဲ့တာကိုး။ ယုံကြည်သူ ဖြစ်လို့ ငါ ဆိုတဲ့

ကျွန်ခံရလိမ့်မည် ဟုမိန့်တော်မူ၏ (က 25:23-24) ဘုရားသခင် နှင့် ရေပတ္တာတို့ စတင် ပြောဆိုသော စကားအရ သားငယ်အပေါ်မှာ ကောင်းကြီး မင်္ဂလာရှိကြောင်းကို သိ၍ ရေပတ္တာ သားငယ်ကို ပိုချစ်ခဲ့ပါတယ်။



ယာကုပ် အကြောင်းကို စဉ်းစားကြည့်ရင် ``ယာကုပ်ကား တံ၌ နေတတ်၍ စိတ် ကောင်းသောသူ ဖြစ်၏။ က 25:27 သူ့မှာ ယုတ်မာ ကောက်ကျစ်တံ၌ စိတ် မရှိပါ ဘူး တဲထဲမှာ နေပြီး အလုပ်ဟူသမျှကိုလည်း ကူလုပ်ပေး သောကြောင့် စိတ်ကောင်း ရှိသူ အဖြစ်နဲ့ နှုတ်ကပတ်တော်က မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။

ယာကုပ်ရဲ့ဘဝ ဘယ်အချိန်မှာ စတင်သလဲဆိုရင် တနေ့မှာ ငါအသက်ကြီး ၍ ကောင်းကြီးပေးမယ်လို့ သားအကြီး ဧသောကို ပြောသံကိုကြားသော ရေပတ္တာက သားအငယ် ယာကုပ်ကိုခေါ်ကာ အမဲဟင်းကို ချက်ပေးမယ် ဧသော အဖြစ်နဲ့ အဖထံကို သွားဖို့အတွက် အမိက လိမ်ခိုင်းခြင်းပဲ ဖြစ်ပါတယ်။ အမိရဲ့ လိမ်ခိုင်းသံကို ယာကုပ် ကြားတော့ သူက အဖကို မလိမ်ချင်ပါဘူး ယာကုပ် အမေကို ဘာပြန်ပြောသလဲ ဆိုတော့ ``ကျွန်ုပ်ကို လှည့်စားသောသူဟူ၍ ထင်သဖြင့် ကျွန်ုပ်သည် မင်္ဂလာကို မရဘဲ ကျိန်ခြင်း၊ အမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကို ဆိုလေ၏။'' က 27:12 ယာကုပ်ဟာ အင်မတန်မှ ဖြူစင်ရိုးသားပါတယ်။ အဲဒီမှာ အမေဖြစ်သူက ဘယ်လို ထပ်၍ မြှောက်ပေးသလဲဆိုရင် ငါ့သား၊ သင်ခံရသော ကျိန်ခြင်း အမင်္ဂလာသည် ငါ၌ သင့်ရောက် ပါစေ။ က 27:13 လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ အမေက ခိုင်းတော့ ယာကုပ်က အဘထံသို့ သွားပါတယ်။

ယာကုပ်ဟာ လိမ်ခြင်း ဒုစရိုက်အပြစ်ကို စတင် ကျူးလွန်ပုံက ``ယာကုပ် က လည်း အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏။'' က 27:19 အဲဒီမှာ ယာကုပ် ဟာ လိမ်ခြင်း မျိုးစေ့ကို စတင်ပြီး ဖခင်အပေါ်မှာ ကြံခဲ့ပါတယ်။ ``ကိုယ်နှုတ်နှင့် တစ်ပါးကို မလှည့်စားနှင့် `` သု 24:28။ ယာကုပ်ဟာ အမှတ်မထင် ပြုလုပ်မိတဲ့ အကျိုး အပြစ်ကို ဦးကြီး လာဗန်ထံ၌ အစေခံခြင်းဖြင့် ပြန်ခံရပါတယ်။ သမီး ရာခေလနှင့် ပေးစားရန် သဘောတူပြီး အချိန်စေ့တော့ သမီးအကြီး လေအာနှင့် လိမ်၍ ပေးစားခြင်းခံရပြန်ပါတယ်။ သူ ချစ်လွန်း၍ ရာခေလအတွက် ထပ် အစေခံရပြီး သူ့ရဲ့ ဘဝမှာ ဦးလေးရဲ့ လှည့်စားခြင်းကို ခံရပြီးသာမက သားများရဲ့ လှည့်စားမှုကို ထပ်ခံ ရပါတယ်။ ချစ်သား ယောသပ်ကို အဲဝတ္တုပြည်၌ ရောင်းစားပြီး တော့ ဖခင် ယာကုပ်ကို ယောသပ်လမ်း၌ အကောင် ကိုက်စားခံရပြီဆို၍ လိမ်ခဲ့ပါတယ်။ သားအတွက်ကြောင့် ယာကုပ် တစ်သက်လုံး အလိမ်ခံဘဝနှင့် စိတ်ဆင်းရဲကာ နေသွားရပါတယ်။

အဖေက ယာကုပ်လိမ်မုန်းသိလို့ စိတ်ဆိုးရင် ကျိန်ခြင်းကို အမေပဲ ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာကုပ်ဟာ သူ့ကိုယ်တိုင် အဖေကို လှည့်စားခဲ့သောကြောင့် ``သူတို့ ကျင့်သော အကျင့် သူတို့ ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက် အကျိုး အပြစ်ကို ငါပေးဆပ်မည်။'' ယေရ 25:14။ မိခင်က သားကိုချစ်၍ ပြုခိုင်းတာပါပဲ။ ယာကုပ်ကလည်း မိခင်စကား နားထောင်တာပဲ။ ကောင်းတာပဲ နှုတ်ကပတ်တော်က ကိုယ်ပြုတဲ့ အမှုကို ကိုယ်ပဲခံရမှာ အပြစ်ပေးမယ့် သူဟာလည်း ဘုရားသခင်ပဲ ဖြစ် ပါတယ်။ ဒါကြောင့် သားသမီးကိုချစ်၍ အလိုလိုက်၍ လုပ်ခိုင်းတာ မှန်သမျှဟာ ဘုရားသခင် အလိုတော်နှင့် ညီရဲ့လားလို့ စဉ်းစားသင့်ဖို့ အရေးကြီးပါတယ်။

ရေပတ္တာက သားအပေါ်မှာ ထားတဲ့မေတ္တာဟာ သူ့ဘဝအတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ်။ သားစဉ် မြေးဆက် သူတပါးရဲ့တိုင်းပြည်မှာ ကျွန်ဘဝနှင့် နှစ်ပေါင်း ကြာမြင့်စွာ နေထိုင်ရပါသည်။ ဘုရားသခင် အလိုတော်ကို ပိုင်းခြား သိရှိ ကိုယ့်သားသမီးရဲ့ အနာဂတ်၏ ဥယျာဉ်များဖြစ်တဲ့ မိခင် ရေပတ္တာရဲ့ ဆုံးမခြင်း ကတော့ ယာကုပ် တသက်တာမှာ နောင်တ ရစရာ များစွာရှိမှာပါပဲ။ အနာဂတ်ရဲ့ ဥယျာဉ်များ ဖြစ်တဲ့ မိခင်၊ ဖခင်တို့ရဲ့ လက်များပေါ်တွင် သားသမီးများကို ဘယ်လို ပုံသွင်း မလဲဆိုတာ အရေးကြီးပါတယ်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ အနာဂတ် ၌ လှပသော အသီးများအဖြစ် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း။ ဂလာ 5:12 အသီးများစွာ သီး၍ သခင်ယေရှုနှင့် သဏ္ဍာန် တူအောင် သွန်သင်နိုင်ကြပါစေ။ သားသမီးများ ကြီးပြင်းလာသောအခါတွင် ``သူ၏ သားသမီး တို့သည် ထ၍ အမိကို ကောင်းကြီး ပေးတတ်ကြ၏။'' သု 31:28 သားသမီးနှင့် မိဘ အပြန်အလှန် အရှိအသေပေး၍ ပျော်ရွှင်သော မိခင်များနေမှာ သာယာချမ်းမြေ့သော မိသားစုကို ပိုင်ဆိုင်နိုင်ပါစေ။ အားလုံးရဲ့ အပေါ်မှာ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာ အဖြာဖြာ ကျရောက်ပါစေ။ ။ မာရာနသာ နီနီခိုင်

ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းမှတစ်ပါး ကျွန်ုပ်ဘယ်အရာမှမတတ်နိုင်ပါ။
ကျမ်းချက် ဆာလံ ၁၅၀
ကျွန်ုပ်တို့ရဲ့ အသက်တာမှာ ဆာလံ ၁၅၀မှာ ဖော်ပြသကဲ့သို့ ချီးမွမ်းမယ်။ သီဆိုမယ်။ သက်သေခံမယ်။ ဟောပြောမယ်။ နံနက်ဝတ် ညဝတ် တစ်ဦးချင်းဝတ် ပြုမယ်။ မိသားစုနဲ့ ဝေးနေရလဲ ကျွန်ုပ်တို့ ဇနီးမောင်နှံ အိမ်ထောင်ဝတ်ကို ပြုတယ်။ ယောရှု ၁:၉ မှာ ရေးထားတဲ့အတိုင်း ကျမ်းစာဖတ်၍ သားသမီး နှစ်ယောက်စလုံးကို ဘုရားသခင်ရဲ့ လက်တော်ထဲ ဆက်ကပ်အပ်နှံပါတယ်။ စာမဖတ်ခင်၊ ကျမ်းစာဖတ်ဖို့ ကလေး နှစ်ယောက်စလုံးကို သွန်သင်တယ်။ လမ်းပြတယ်။ ကျောင်း မသွားခင် ဆုတောင်း ကျမ်းစာဖတ်၍ ဘုရားစောင့်ထိန်း လမ်းပြပို့ဆောင်ဖို့ နေ့ညမပြတ် ဘုရား လက်တော်ထဲ ထည့်တယ်။ ကလေးတွေနဲ့ နံနက်ဝတ် ညဝတ်တွေမှာ ဆာလံ ၁။ ဆာ ၁၂၁။ ဆာ ၂၃။ ဆာ ၉၁။ သုတ္တံ ၃:၁-၁၄ ကို ရွတ်ဆို ဆက်ကပ်ခြင်းအားဖြင့် သားသမီး နှစ်ယောက်စလုံးကို ပညာတတ်မြောက်ခွင့်ကို ဘုရားပေးပါတယ်။ ဘုရား ဆုတောင်းတဲ့အခါမှာ နိုင်ငံခြားကို သွားခွင့်ရဖို့ ဆုတောင်းပေးပါတယ်။ ဘုရားသခင်က သမီးလေးကို အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်ဖို့ အခွင့်ပေးခဲ့ပါတယ်။ သားလေး ဆိုရင်လဲ ဘွဲ့ရပြီး သင်္ဘောသား အလုပ်ကို ရတဲ့အပြင် အရာရှိ စာမေးပွဲကို ဖြေဖို့ အခွင့်ရခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ အိမ်ထောင်မှာ ချီးမွမ်းခြင်း ဝတ်ပြုကိုးကွယ် ခြင်းမှ တစ်ပါး ဘယ်အရာမှ မရှိပါ။ ။ ချစ်

လက်နက်စုံဝတ်ဆင်ဖို့ နန်းရတိုက် (က.န.၁)

နှစ်သစ်မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်ပါတယ်။ ကျေးဇူးတော်အားဖြင့် နှစ်သစ် ထဲကို တဖန်ပြန်လည်လို့ ရရှိနေပါပြီ။ တစ်နှစ်တာလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်ရဲ့ ချမ်းသာခြင်း များစွာနဲ့ အလုပ်လုပ်ဆောင်ရတဲ့ အတွက် ကျေးဇူးတော်ကို ချီးမွမ်း ပါတယ်။ ကျွန်မတို့ အသက်တာမှာ ကိုယ်လိုချင်တဲ့အရာ ကိုယ် ဆုတောင်းလို့ ဘုရား က အဖြေပေးခဲ့ရင် ကျေးဇူးတော်ကို အထပ်ထပ် ချီးမွမ်းနေမိတယ်။ တကယ်တော့ ကျွန်မတို့ အသက်တာမှာ မတောင်းဘဲရတဲ့ ဆုကျေးဇူး ကောင်းကြီးတွေ အများကြီး ဘုရားသခင်ရဲ့ ဆုကျေးဇူး ကောင်းကြီးတွေကို ရေတွက်ချီးမွမ်းမယ်ဆိုရင် အချိန်တိုင်း၊ နာရီတိုင်း၊ စက္ကန့်တိုင်းမှာ ချီးမွမ်းလို့ မကုန်ဘူး။ ကျေးဇူးတော် ချီးမွမ်းခြင်းဟာ ကျွန်မ တို့အတွက် လုပ်နေကျအတိုင်း အလေ့အထ တစ်ခုလို ဖြစ်နေတယ်။ ကျွန်မတို့ ထမင်း မစားခင် ကျေးဇူးတော်ကို ချီးမွမ်းပေမယ့် ထမင်းစားပြီး တစ်ဖန် ကျေးဇူးတော် ချီးမွမ်းခဲ့ သူ အလွန်နည်းပါတယ်။ ကျွန်မတို့ ခံစားနေရတဲ့ ဆုကျေးဇူး ကောင်းကြီးတွေကို အလို တော်နဲ့အညီ လိုက်လျှောက် အသက်ရှင် နေထိုင်နိုင်ဖို့ မလွယ်ဘူး။ နှစ်သစ် ဝင်ခါစ ဆိုရင် ငါ အလိုတော်နဲ့အညီ အသက်ရှင် နေထိုင်ပြီး လိုက်လျှောက် အသက်ရှင်ဖို့ ကြိုးစားကြတယ်။ စာတန်ရဲ့ ပရိယာယ်အားဖြင့် ကျွန်မတို့ အကြိမ်ကြိမ်ဘဲ ပြန်လည် ကျရှုံးခဲ့ရပြန်။ ကောင်းကင်ထက် မြေကြီးက ဆွဲအား ပိုကောင်းနေတယ်။ နှစ်သစ်ထဲမှာ ရိုးသား ဖြောင့်မတ်စွာနဲ့ အလုပ် လုပ်ဆောင်တတ်ဖို့ သမ္မာတရားနဲ့ ဝိညာဉ်တော်ရဲ့ လမ်းပြ သွန်သင်မှုအတိုင်း လိုက်လျှောက်အသက်ရှင်ဖို့လိုတယ်။ ကျွန်မတို့ နှလုံးသား ထဲမှာလည်း လူတစ်ဦးချင်းကို မေတ္တာနဲ့ ကြည့်မြင် ဆက်ဆံတတ်ဖို့လည်း လိုတယ်။ ဘုရား မပါဘဲ မှောင်မိုက်ဖုံးလွှမ်းနေတဲ့ ကမ္ဘာလောကကြီးမှာ လျှောက်လှမ်း အသက် ရှင်ဖို့ မလွယ်ဘူး။ ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ ပညာအလင်း၊ အစွမ်းသတ္တိ၊ ရွှင်လန်းခြင်း ဘုန်းအသရေကို ဖြစ်စေတဲ့ ဘုရား။ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ အပြစ် ဟောင်း တွေကို ကြိုတင်ပြီးတော့ ပြင်ဆင်စရာ မလိုဘူး။ လူဟောင်းရဲ့ အသက်တာကို စွန့်ပြီး ဒီနေ့ ကိုယ် ဘာလုပ်မလဲ အကောင်းဆုံးလုပ်ဖို့လိုတယ်။ မနက်ဖန် တောင်မှ ကိုယ် မပိုင်ဆိုင်တဲ့ လူ့ဘဝကြီးမှာ ကိုယ့်ရဲ့ ကျင့်ကြံအားထုတ်မှုနဲ့ ဘယ်လိုမှ လျှောက်လှမ်း လို့ မရဘူး။ မာရ်နတ်ရဲ့ ပရိယာယ်ကို တားဆီး နိုင်ဖို့အတွက် ဘုရား သခင် ပြင်ဆင် ထားသော လက်နက်စုံကို ဝတ်ဆင်ကြပါစို့။ မာရ်နတ်၏ ပရိယာယ် တို့ကို ဆီးတား နိုင်မည် အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင် ကြလော့။ အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသော ရန်သူ တို့နှင့် ပြိုင်ဆိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်ပင်။ အာဏာစက် တို့နှင့်ပင်။ လောကီ မှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်ပင်။ မိုးယမ်းကောင်း ကင်၌ နေသော နတ်ဆိုးတို့နှင့်ပင်။ ပြိုင်ဆိုင်တိုက်လှန်ရကြ၏။ ထိုကြောင့် ခဲယဉ်း ဆိုးယုတ် သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ် နိုင်မည် အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြ လော့။ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်း ဟူသော ရင်အုပ် တန်ဆာကို ဝတ်ဆင်လျက် ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဇံဂေလိ

ဒါဟာ ဘုရားရှင်ရဲ့ ကျမကို ဆုံးမမှုပေါ့။ နေ့တိုင်း ငိုခဲ့ရပါတယ်။ အစားလဲ ဝလင်စွာ မစားရပါဘူး။ လူပင်ပန်းတာထက်၊ စိတ်ပင်ပန်းရပါတယ်။ သူ့ဌေးမရဲ့ အကျင့်ကိုက အမြဲ ဆူနေတတ်တာပါပဲ။ မိုးလင်းတာနဲ့ အဆူခံဖို့ စောင့်နေရသလိုပါပဲ။ ဒီအချိန်မှာ ကျမ ဘုရားရှင်ကို တမ်းတရမှန်း မသိသေးပါဘူး။ သူ့ကို (ချစ်သူ) တိုင်ပင် တော့ မင်းက ခံနိုင်ရည် မရှိဘူး။ မင်းပဲ အဆင်မပြေမှုတွေ များနေတယ်ဆိုပြီး အားပေး စကား မပြောတဲ့အပြင် အပြစ်တောင် အတင်ခံခဲ့ရပါသေးတယ်။ သူက ဒီလိုတွေ ပြောလာ တော့မှာပေါ့။ နောက်ရည်းစား တယောက်ရှိနေပြီးကိုး။ (ဒါလဲနောက်မှ သိခဲ့ရ တာပါ) တလ လောက်ရှိတော့ ကျမ အိမ်ပြောင်းရပါတယ်။ ပွဲစားအိမ် ရောက်ပြန်တော့ အဆူ ခံရပြီပေါ့။ ကျမ ရဲ့ အိမ်ရှင်က သူ့သူငယ်ချင်းကို ဆူပြီပေါ့။ အရင်ဒီ(စင်ကာပူ) ကို စရောက်စက ပွဲစားက အရမ်းဆိုးတာပဲလို့ ထင်ခဲ့မိတာ/အိမ်ရှင်လဲအရမ်းနဲ့ ဆိုးတယ်လို့ ထင်ခဲ့မိတာ အခုတော့ အဲ့ဒီထက်က ဆိုးတဲ့သူတွေနဲ့ တွေ့ တော့မှပဲ နောင်တ တွေ့ရမိပါတော့တယ်။

ဒီချိန်မှာ ကျမ ဘုရားရှင်ကို တမ်းတရကောင်းမှန်း သိလာပါပြီ။ ပွဲစား အိမ်မှာ တပတ်လောက်ရှိတော့ အိမ်ရှင်သစ် ရပါတယ်။ အိမ်ရှင်က ကျမကို အရမ်းနဲ့ ကြိုက်ပါတယ်။ ဒါကို ပွဲစားက ကျမက အရမ်းဆိုးတယ်လို့ ပြောပါတယ်။ ကျမလေ စိတ်ညစ်တာ အရမ်းပါပဲ။ အိမ်ရှင်အိမ်မှာ ရောက်တော့ ကျမက အလုပ် ကြိုးစားမှုနဲ့ သက်သေပြရတော့တာပေါ့။ ဒီအိမ်မှာက အမှား လုံးဝ မခံပါဘူး အမြဲ သတိထား နေရပါတယ်။ ဘုရား မကြိုက်တဲ့ အရာတွေကို သိလျက်နဲ့ လုပ်လိုက် ပြန် လည် ဝန်ချလိုက်ဖြစ်နေတော့၊ ကျမကိုယ် ကျမလဲ လိပ်ပြာ မလုံသလို ဘုရားရှင်ထံ ပြန်လည် တိုးဝင်ဖို့လဲ ရှက်နေမိပါတယ်။ ဒါနဲ့မကြာပါဘူး w.p သက်တမ်း ကုန်ပါပြီ။ ပစ်စပို့ စာအုပ် သက်တမ်းလဲကုန်ပြီ။ ရုံးကို သက်တမ်း သွားတိုးမယ်ဆိုပြီး သူ့ဌေးကို ခွင့်တောင်းတော့ ကျမ စာအုပ် ပျောက်သွားပါပြီ။ ရှာလို့ကို မတွေ့တော့ပါဘူး။ ကျမ ငယ်ထိပ် မြွေပေါက်ပြီပေါ့။ ကျမလေ သေပဲ သေချင်တော့တယ်။ ပွဲစားက ဖိအား ပေးတာက တမျိုး၊ သူ့ဌေးက တမျိုးနဲ့ ဒီချိန်မှာ ကျမနားမှာ ဘယ်သူမှ မရှိတော့ပါဘူး။ တခုတည်းသော အားကိုးရာဟာ အဖဘုရားရှင်ပဲ ရှိပါတော့တယ်။ ကျမ ငိုရင်းနဲ့ အချိန် အားသရွေ့ ဆုတောင်းရပြီ။ သူများတွေကလဲ ပြောကြတာကိုး၊ မြန်မာပြည် ပြန်ရမှာ ဒီ စာအုပ်စနစ်တွေ ပြောင်းလို့လုပ်ဖို့ မလွယ်ဘူး ဆိုပြီး ဒီချိန်မှာ ဆုတောင်းရင်းနဲ့ ကျမ ဘုရားရှင်နဲ့ အပေးအယူ လုပ်ပါတော့တယ်။ ဒီစာအုပ် ဒီမှာပဲ အဆင်ပြေခဲ့မယ်ဆိုရင် ဒီ သခင်စကားစာစောင်မှာ ကျမရဲ့ အဖြစ်အပျက်တွေကို သက်သေခံ ဝန်ချ ပါမယ်လို့ ကတိ ပေးခဲ့ပါတယ်။ လေးလ ကြာတော့ စာအုပ် အဆင်ပြေခဲ့ပါတယ်။ သူ့ဌေးကလဲ သူ့အိမ်မှာ ကျမ မရှိရင် မဖြစ်တော့သလိုပါပဲ။ ကျမ အရမ်း ဝိုက်ခဲ့ပါတယ်။ ဒါကိုတောင် ဘုရားရှင်က ကျမကို ပစ်မထားပါဘူး။ အမြဲကြည့်ရှု စောင့်ရှောက် ကောင်းကြီး ပေးလျက်ပါ။ ကျမရဲ့ အဖြစ်အပျက်က မထူးဆန်းပေမယ့် ကျမ ဘဝမှာတော့ တသက် မမေ့နိုင်တဲ့ သင်ခန်းစာနဲ့ အံ့ဖွယ်ထူးခြားတဲ့ ဘုရားရဲ့ မေတ္တာကို ခံစားရတာပါပဲ။ ဒီ(စင်ကာပူ)မှာ ရှိတဲ့ လူတွေပြောကြတဲ့ အချစ်ဇာတ်လမ်းတွေဟာလဲ ကြားဖူးနားဝ ရှိပေမယ့် မယုံခဲ့ပါဘူး။ တကယ် လက်တွေ့ကြုံမှသိ ဆိုသလို ကျမ ဘဝမှာတော့ တခါ မိုက်ခဲ့မိတဲ့ အပြစ်တခုက ဘဝတစ်ခုလုံးအတွက် သင်ခန်းစာပါပဲ။ ကျမရဲ့ ရွာ မှာ ကျန်ခဲ့တဲ့ မိဘ မောင်နှမ တွေကတော့ ကျမရဲ့ အဖြစ်အပျက်တွေကို မသိရာပါဘူး။ ကျမကို စာနဲ့ တဖုံ၊ ဖုန်းနဲ့ တမျိုး။ အားပေးမြဲ၊ ချစ်မြဲ မေတ္တာတွေ ပေးပို့မြဲပါပဲ။ ဒါတွေ တွေ့မြင်ရလေလေ၊ ကျမ ဝမ်းနည်းမဆုံး၊ နောင်တ ရမဆုံး ပါပဲ။ ကျမကို ချစ်တဲ့ ဘုရားရှင်ကတော့ ခွင့်လွှတ်မြဲ ကောင်းကြီးတွေပေးမြဲ ပါပဲ။ အခုတော့ အပြင်ကို တစ်လ တစ်ခါ ထွက်ခွင့်ရပြီဆိုတော့ ဘုရားကျောင်း အမြဲရောက် ဖြစ်သလို စိတ်ထဲ မှာလဲ ကြည်လင်နေပါပြီ။ အရင်တုန်းကဆို ဘုရားကျောင်း သွားမယ်ဆိုပြီး မရောက်ဘဲ နေခဲ့တာတွေ အရမ်းနောင်တရ၊ လိပ်ပြာမလုံ ဖြစ်နေရပါတယ်။ ဆရာ ကျမရဲ့ သက်သေ ခံစာကို ပြင်ဆင်ပြီး ထည့်ပေးစေချင်ပါတယ်။ ဖြစ်နိုင်မယ်ဆို ကျမ အခု လက်ရှိ လိပ်စာအတိုင်း ဒီစာစောင်ကိုလဲ ကျေးဇူးပြုပြီး ပို့ပေးစေချင်ပါတယ်။ အရင် လိပ်စာ အဟောင်းက စာစောင်တွေလဲ သူတို့ပြန်လည် ပို့ပေးမှုနဲ့ ရရှိပါတယ်။

သခင်စကားစာစောင်မှ အယဒီတာ ဆရာနှင့်တကွ ကူညီပံ့ပိုးပေးကြသော ညီအကို မောင်နှမအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အယောက်စီတိုင်း အပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေ။ ။ မိုင်နူးနူး (သစ်တောအသင်းတော်လယ်ဝေး)

"စစ်မှန်သောယုံကြည်ခြင်း" မေသူ

လွန်ခဲ့တဲ့ (၂၀၀၄) ခုနှစ် ဇွန်လလောက်က ကျွန်မ ဧရာဝတီတိုင်း မအူပင် မြို့နယ် အပိုင်းရဲ့ ဝက်ကျွန်းစု ရွာလေးမှာ သူငယ်ချင်းရဲ့ ဖိတ်ခေါ်မှုနဲ့အတူ ကျောင်း

ဆရာမ သွားလုပ်ခဲ့ပါတယ်။ အဲဒီရွာလေးဟာ အလွန်ခေါင်းပါးပြီး မြို့နဲ့ အလှမ်း ဝေး တာကြောင့် ဆရာ/ဆရာမ တွေ ခဏ ခဏပြောင်းရွှေ့သွားကြောင်း၊ မမြဲကြကြောင်း ကို သူငယ်ချင်းမှတဆင့် သိခဲ့ရပါတယ်။ သူငယ်ချင်းက အကူအညီ တောင်းတာ ကြောင့် သူငယ်ချင်းရဲ့ ပြောပြချက်အရ ကလေးသူငယ်များ အတွက် အရမ်းကို ဆရာ/ ဆရာမ လိုအပ်ကြောင်း၊ ပြောပြတော့ အရမ်း စိတ်ဝင်စားကာ သွားရောက် လုပ်ဖြစ်ခဲ့ ပါတယ်။ ရောက်စကတော့ မိုးဦးကျ ဆိုတော့ သိပ်ကို အဆင်ပြေနေတာပေါ့။ ရွာ ကျောင်းလေးမှာ သူငယ်ချင်းနဲ့အတူ သူငယ်ချင်းရဲ့ အစ်မ ဖြစ်သူအပါဝင် သုံးယောက် နေခဲ့ ကြတာပေါ့။ မနက်ဆိုရင် ကျောင်းစာသင်ပေါ့။ ဒီလိုနဲ့ ကြာလာသည်နှင့်အမျှ လက်ထဲမှာ ပိုက်ဆံ ရှိလည်း ဝယ်စားလို့မရ၊ ရလာပြန်တော့လည်း မလုံလောက်တာ ကြောင့် ကျောင်းရဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ ရွာက ပေးထားတဲ့ လှေတစ်စီးနဲ့ သူငယ်ချင်း နှစ်ယောက် ငါးများထွက်တော့တာပါပဲ။ ငါးကလဲ မများတတ် လှေက လည်း မလှော်တတ်၊ ရေကလည်း မကူးတတ်ပါဘူး။ သူငယ်ချင်းကတော့ မအူပင် ရွာသူ ဆိုတော့ လယ်လုပ်ငန်းနဲ့ ပတ်သက်လို့ သူက အားလုံး ကျွမ်းကျင်တယ်။ ကျွန်မ မှာသာ ကျောင်းစာသင်ပေးရုံနဲ့ ကျောင်း ကျန်းမာရေးက လွဲလို့ ဘာတစ်ခုမှ မတတ်ပါဘူး။ လှေစီးရင် ခဏခဏ လှေ နှစ်ပါတယ်။ သူငယ်ချင်းကလဲ ကျွန်မအပေါ် အတော်လေး စိတ်ရှည်ပါတယ်။ လှေအဆင်း မြင်းအတက် ဆိုသလို လှေစီးရတာ တကယ်ကို ခဲယဉ်းပါတယ်။ ကြာလာတော့ လှေကောင်းကောင်း လှော်တတ် လာပါတယ်။ တနင်္ဂနွေ ဆိုရင် ဘုရားကျောင်းသွားပြီး ကလေးတွေအတွက် (Sunday School) သင်ပေးခဲ့ပါတယ်။ ရွာသူ/ရွာသားတွေရဲ့ ပျူငှာမှုတွေကြောင့် ကျွန်မ အ ရမ်းကို ပျော်လာခဲ့ပါတယ်။

ဒီရွာလေးကို အရင်တုန်းက လာသွားတဲ့ ဆရာ/ဆရာမတွေရဲ့ ပြောပြချက် အရ ဆိုရင်၊ နွေဆိုရင် ရေအရမ်း ရှားပါးပါတယ်။ မိုးရာသီ ဆိုရင် ရေများတယ်။ ဆောင်းရာသီ ဆိုရင် မြွေပေါတယ်။ ဒါကြောင့် ဆရာ/ဆရာမများက နွေရာသီ ရေငတ် သေ၊ မိုးရာသီ ရေနစ်သေ၊ ဆောင်းရာသီ ပတ်ကြားအက်တွေထဲက မြွေပေါက်သေ မှာ အကြောက်ရဆုံးပဲတဲ့လေ။ ဒီလိုဆိုရင် ဒီမှာနေတဲ့ သူတွေဘယ်လို လုပ်ကြမလဲ။ သူတို့ ပြောတာ တချို့တော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီရွာလေးရဲ့ ယုံကြည်မှုက တကယ့်ကို အံ့ဩစရာပါပဲ။ ဆင်းရဲချို့တဲ့ပေမယ့် တနင်္ဂနွေ ရောက်ရင်ဖြင့် တစ်ယောက်မှ အလုပ် မလုပ်ကြပဲ ဘုရားကျောင်းသွားကာ ဝတ်ပြုကိုးကွယ် ကြပါတယ်။ ဘုရားကျောင်း လေးမှာ တကယ့်ကို သာယာနေတာပါပဲ။ ဂုဏ်တော် သီချင်းသံတွေနဲ့အတူ ပျော်စရာ တကယ်ကို ကောင်းပါတယ်။ အိမ်ပြန်ရောက်ရင်ဖြင့် မိသားစုအားလုံးဟာ မရှိ ရှိတာနဲ့ စားပြီး တနင်္ဂနွေနေ့ကို ဘုရားအတွက် ပြန်ပေးဆပ်ကြတယ်။ ကျွန်မ ရန်ကုန်မှာ နေပေ မယ့် တနင်္ဂနွေနေ့ ရောက်ရင် ဘုရားကျောင်း သွား ပြီး ပြန်လာရင် ဈေးပြန် ရောင်း တယ်၊ တစ်ရက်မှ မနားခဲ့ဘူး။ အခုလို ဒီက ရွာသား တွေ ဘုရားအတွက် ဆက်ကပ် တာ တွေ့လိုက်ရတော့ သိပ်ကိုအံ့ဩမိပါတယ်။ ရွာသူ/ ရွာသား တွေရဲ့ (၆)ရက် တာ ဖြစ်ခဲ့သမျှတွေကို တနင်္ဂနွေနေ့ ရောက်ရင်ဖြင့် ဘုရား ကျောင်းမှာ ပြန်လည် သက်သေခံ ကြတဲ့အခါ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလည်း ဘုရားသခင် သူတို့ကို အမြဲ ဂရုစိုက်တယ် ဆိုတာ အမြဲပြောလေ့ရှိတယ်။ သူတို့ရဲ့ ဘုရားကျောင်း လေးဟာ ငါးခန့်မိုးလေးဖို့ မလုပ်လဲနဲ့ပေါ့။

ဒီတော့ ဘုရားကျောင်းလေး ပြုပြင်ဖို့ရာ ဗုဒ္ဓဟူးနေ့ ညနေ (၄း၃၀)ဆိုရင် ဆုတောင်းကြတယ်။ လက်ရှိ လုပ်နေတဲ့ အလုပ် အားလုံးကို ရပ်ထားလိုက်ပြီး၊ ယုံကြည်ချက်အပြည့်နဲ့ ဆုတောင်းကြတယ်။ ကျွန်မလည်း ကျောင်း ပိတ်ရက်မှာ ရန်ကုန် ခန့်ပြန်လိုက်တယ်။ ပြန်လာ တော့ ရွာက ဘုရားကျောင်းလေးဟာ သွပ်မိုး ပျဉ်ထောင် ဘုရားကျောင်းလေး ဖြစ်သွား တယ်။ ရွာက သူတွေရဲ့ ယုံကြည်ချက် အားသန်မှုကြောင့် ဘုရားသခင်က ပေးခဲ့တာ ပါပဲ။ နှစ်တိုင်း စပါး၊ ပဲ အထွက်ကောင်းပြီး ဈေးကောင်းရတာနှင့် အမြဲကြုံ တာကို တွေ့ရ တယ်။ ဘုရား သခင်က အသင်းအုပ် ဆရာ/ဆရာမ များနဲ့ ရွာသူ/ ရွာသားတွေရဲ့ ဆုတောင်း သံလေး ကို တကယ်ပဲ နားညောင်းခဲ့ပါ တယ်။ အခုဆိုရင်ဖြင့် ဘုရား ကျောင်း လေးဟာ အုတ် ပတ်ကားကျောင်းလေး ဖြစ်နေပါပြီ။ ဘုရားသခင်ရဲ့ တန်ခိုး တော်ဟာ သိပ်ကို အံ့ဩစရာကောင်းပါတယ်။ အရာရာတိုင်းမှာ ဘုရား သခင်မသိတာ၊ မတတ်နိုင်တာ ဘာမှမရှိပါဘူး။ ဘုရားသခင်ကို အားကိုးတတ်တဲ့ ရွာလေးဟာ အနေ စုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါ ဖြစ်လို့နေပါတယ်။ သူတို့ကို နမူနာယူပြီး ယုံကြည်ချက် နဲ့သာ ဆုတောင်းကြပါလို့ ခွန်အားပေးရေးသားလိုက်ပါတယ်။ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေလို့ ဆုတောင်းပေးရင်း ----- ။ မေသူ



မိသားစု - မင်းအောင်သက်လွင်



စင်ကာပူမှာ အလုပ်လာလုပ်တဲ့ ယုံကြည်သူ မိန်းကလေး တစ်ယောက် ကျွန်တော့် ဆီကို စာရေးဆက်သွယ်ပါတယ်။ သူဟာ အိမ် အကူ ဘဝနဲ့ အလုပ်လုပ်နေတဲ့အတွက် ဘုရားကျောင်း မသွားဖြစ်သလို၊ အပြင်လဲ သိပ် မထွက်ရဘူးလို့ ပြောပါတယ်။ မမျှော်လင့်ဘဲ အပြင်ထွက်ခွင့်ရတဲ့ နေ့မှာ မြန်မာလူမျိုး အလုပ်သမား တစ်ယောက်နဲ့ သိက္ခာပေးပြီး သမီးရည်းစား ဖြစ်သွားကြတယ်လို့ဆိုပါတယ်။ ခက်တာက သူ့ချစ်သူ ကောင်လေးနဲ့ အပြင်မှာ သိပ်မတွေ့ဖြစ်သလို ရင်းနှီးမှုလဲ မရှိဘူးလို့ ဆိုပြန်ပါတယ်။ ကောင်လေးက မယုံကြည်သူ ဖြစ်တယ် လို့လဲ ပြောပါတယ်။ ဒါ့ကြောင့် သူ့ရည်းစား ကောင်လေးနဲ့ အဆက်အသွယ် လုပ်ပြီး ဧဝံဂေလိ ဟောပေးဖို့ ကျွန်တော့်ကို ဖုန်းနံပါတ်တွေပေး၊ အီးမေးလ် လိပ်စာတွေ ပေးပြီး အကူအညီ လှမ်းပြီး တောင်းခံ လာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ နှစ်ယောက် အိမ်ထောင် မကျခင်မှာ ကောင်လေးအသက်တာ ပြောင်းလဲပြီး ယုံကြည်သူ ဖြစ်စေချင်တယ်။ ယုံကြည်သူ မိသားစု အဖြစ် ဘုရားအတွက် ပါဝင် ဆက်ကပ် စေချင်တယ်လို့လဲ ဆိုလာပါတယ်။ သူက ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ ဆိုတော့ သူ့ ရဲ့ အဘိုး အဖွား၊ မိခင် ဖခင်များဟာ ခေတ်အဆက်ဆက် မညီတဲ့ ထမ်းပိုးကို ထမ်းခဲ့ရတဲ့ သူတွေဖြစ်ပြီး သူတို့ မိသားစု ဆွေမျိုး အသိုင်းအဝိုင်းမှာ လူတိုင်းနီးပါးလိုလို အိမ်ထောင်ရေး မသာယာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ သူ့ အဖွားနဲ့ အမေ လက်ထက်မှာ မညီတဲ့ ထမ်းပိုး ထမ်းခဲ့ရလို့ အိမ်ထောင်ရေး မသာယာခဲ့တာကြောင့် သူ့လက်ထက်မှာတော့ သာယာတဲ့ အိမ်ထောင်ရေး၊ ညီတဲ့ ထမ်းပိုးကို ထမ်းချင်ကြောင်း ပြောပြပါတယ်။

ကောင်မလေးရဲ့ ဆန္ဒကတော့ ချစ်ခင်ကြင်နာကြတဲ့ မိသားစုဝင်တွေ အားလုံး လောကမှာ အသက်ရှင်လဲ အတူတူ၊ ကောင်းကင်ဘုံ ရောက် တော့လဲ မိသားစုလိုက်အတူတူ ပြန်လည် ဆုံတွေ့ချင်တဲ့ ဆန္ဒ ရှိလို့ပါတဲ့များ။

* တမန်တော် ၁၆:၁၃ သွားတိရိစ္ဆာန် သူတို့ လိုလို ဆိုသော မိန်းမသည် အိမ်သူ အိမ်သားတို့နှင့်တကွ ဗဟိုဇာန်ကို ခံခဲ့ကြပါတယ်။

* တ ၁၆:၁၅ - အိမ်သူ အိမ်သား နှင့်တကွ ဇတ္တိဇာန်ကို ခံပြီးမှ

* ၂တိ ၁:၃-၅ အဖွား လောကုတ္တံ၊ အမိ ပုဒ်တိ တို့က မွေးဖွားလာသော တိမ်မေသေ သည် မိသားစုလိုက် အသက်ရှင်သော ဘုရားကို ကိုးကွယ်ခဲ့ သူများ ဖြစ်ပါသည်။

ကျွန်တော်တို့ ယုံကြည်သူများ အနေဖြင့် အသက်ရှင်သော ထာဝရ ဘုရားကို မိသားစုလိုက် ယုံကြည် ကိုးကွယ်ခြင်းဖြင့် ထာဝရနှင့် ယှဉ်သော ကောင်းကြီးမင်္ဂလာကို ရယူနိုင်ရန် ဝေငှလိုပါသည်။ မိသားစုဝင် ထဲတွင် မယုံကြည်သူ တစ်ဦးစိုး ရှိနေခြင်းသည် မိမိ အိမ်တွင်းထဲသို့ မကောင်းသော အရာ၊ အမင်္ဂလာ အရာ၊ မတရားသော အမှု၊ မစင်ကြယ်သော အရာကို အမြတ်တနိုး သိမ်းထားခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။

မကြာသေးခင်က စင်ကာပူရောက် သူနာပြု ဆရာမ ချောချော လေးတစ်ဦးနဲ့ တွေ့ဆုံ ရင်းနှီးခဲ့ပါတယ်။ လက်ရှိ စင်ကာပူက သူ့ရည်းစားက မယုံကြည်သူ၊ သူ့ထက် အသက်များစွာကြီးသူ ဖြစ်တဲ့အပြင် မူးယစ် သောက်စား မိန်းမ ပွေခွဲပူးတဲ့သူ ဖြစ်တဲ့အတွက် အဲဒီလို လူမျိုးကို အိမ် ထောင်ဘက် အဖြစ် မရွေးဖို့ ကျွန်တော်က သတိပေးစကား ပြောခဲ့ပေမဲ့ သူနာပြုလေး ကတော့ သတိပေး စကားကို မသိကျိုးကျွံ ပြုနေခဲ့ပါတယ်။ မိမိ ထင်ရာ လုပ်မဲ့ သဘောမှာ ရှိနေပါတယ်။ အဲဒီ သူနာပြုရဲ့ ဖခင်ဟာ သင်းအုပ် ဆရာ တစ်ဦး ဖြစ်ပါတယ်။ ယနေ့ ယုံကြည်သူ လူငယ်များရဲ့ အိမ်ထောင် ရေးဟာ ရင်လေးဖွယ်ရာ စိုးရိမ် ရေမှတ်ကို ရောက်နေပါတယ်။

၂ကော ၆:၁၄-၁၈။ မယုံကြည်သော သူတို့နှင့် တွဲဘက်၍ ဆန့်ကျင် ဘက် ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ - - မစင်ကြယ်သော အရာကို လက်နှင့်မျှ မတို့ကြ နှင့်။ မိသားစုလိုက် အသက်ရှင်သော ဘုရားကို ကိုးကွယ် သူများ ဖြစ်နိုင်ကြပါစေ။ ။

သူမတူ ပြိုင်စံရှား ကာတွန်း - မင်းအောင်သက်လွင်
အဓိပ္ပါယ်ဖွင့်ဆိုချက်။ ။ "အို အဖ- ကျွန်တော်မျိုးဟာ သူများတွေလို ကိုက်စားတတ်တဲ့ အစွယ်ပေါက် လူသား မဟုတ်ပါ" (သူများနဲ့ မတူတဲ့ လူတကာကို လိုက်ရတဲ့တတ်တဲ့ ဂျုံ၊ ချွန်ချွန်ကြီး ရှိနေတာ ကိုတော့ ထည့်မပြောပါလား။)



မည်သူမဆို စာမူများ ရေးသား ပေးပို့နိုင်ပါသည်။ (နိုင်ငံရေး၊ လူမျိုးရေး၊ ဂိုဏ်းဂန နှင့် ငြိစွန်း ပါတိသက်သော စာမူများကို လုံးဝ လက်မခံပါ)
 Min Aung Thet Lwin, Blk 76A #30-02, Red hill road, Singapore 151076
 E-mail; min_atl @ yahoo.com.sg ((Phone (65) 81222320))
 ((သခင်စကား စာစောင်ကို www.jbcs.org.sg တွင် အခမဲ့ ဖတ်ရှုနိုင်ပါသည်))
မင်း အောင် သက် လွင် စီ ခန့် ထုတ် ပေ သည်

ဝယ်ယူနိုင်သော နေရာများ
 ၁။ Myanmar Bible Society book shop
 မ-၂၆၂ ရှားလေ ဘုရားလမ်း၊ ရန်ကုန်။ မြန်မာ

၂။ ယုဒသန် နှစ်ခြင်း အသင်းတော် စာအုပ်ဆိုင် Thomson Baptist Church, 45 Thomson Rd, Singapore (JBCS)

ဒီဗီဒီရုပ်ရှင်ဇာတ်လမ်း တိမ်ပုံးနေသောကြယ်ပွင့်များ
 ယုဒသန်နှစ်ခြင်းအသင်းတော်(စင်ကာပူ) မိဒီလာအဖွဲ့မှ စီစဉ်သည်။
 (ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ) မင်းအောင်သက်လွင်

ထွက်ပြု

မင်းအောင်သက်လွင်
 ရေးသား စီစဉ် ထုတ်ဝေသည်

နေမဝင်နိုင်ဘဲ ဆွား ရာလမ်း
 မိနီမဂ္ဂဇင်း